

မာတိကာ

၁။ ငြိတွယ်ခြင်းမှ လွတ်မြောက်စေ	၉
၂။ ကံကြမ္မာအတွက် တာဝန်ယူခြင်း	၁၂
၃။ ဓဏလောက် ရုပ်ပေးကြပါ	၁၆
၄။ ခံစားဖို့ ခွင့်ပြုပါ	၂၁
၅။ ကြေးမုံပြင်တွင် အရိပ်ထင်သလို	၂၅
၆။ အများနဲ့ အဆင်ပြေအောင်နေခြင်း	၂၉
၇။ ပျော်ရွှင်ခြင်းရဲ့ ပဲ့တင်သံများ	၃၅
၈။ လူ့အဖွဲ့အစည်းကို အကျိုးပြုပါ	၃၉
၉။ အလင်းလက်ဆုံး ကြယ်ကလေး ဖြစ်ပါရစေ	၄၂
၁၀။ နေ့စဉ် ကိုယ့်သမိုင်းကိုယ် ရေးပါ	၄၆
၁၁။ ခြွင်းချက်မထားတဲ့လက်ဆောင်	၅၁
၁၂။ စောစောပြန်ခဲ့ပါ ဖေဖေ	၅၄
၁၃။ ခွဲဝေထမ်းဆောင်ကြပါစို့	၅၈
၁၄။ ဘဝရဲ့ဆေးရောင်စုံ	၆၃
၁၅။ ရန်ဖြစ်ချင်ပါသလား	၆၆
၁၆။ မမေ့စေလို ဖခင်ကို	၇၀
၁၇။ တိမ်တွေထက် မြင့်တဲ့နေရာမှာ	၇၄

၁၈။ မိဘတစ်ဦးရဲ့ အခန်းကဏ္ဍ	၇၇
၁၉။ ကြိုးပမ်းမှုမရှိဘဲ အလွယ်တကူမရပါ	၈၂
၂၀။ ဟန်ချက်မညီတဲ့ ဆက်ဆံရေး	၈၆
၂၁။ ပို၍ကောင်းသော လူသားအဖြစ်သို့	၉၀
၂၂။ လှိုင်းဂယက်ရဲ့ အကျိုးဆက်	၉၄
၂၃။ မပြောခင် စဉ်းစားလိုက်ပါဦး	၉၈
၂၄။ လောကရဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့	၁၀၂
၂၅။ စွမ်းရည်ထုတ်ပြီး နေထိုင်ခြင်း	၁၀၆
၂၆။ လူနှင့် လူချင်း လွှဲချစ်ခြင်း	၁၁၀
၂၇။ မှန်ကန်သော စကားကြောင့်	၁၁၄
၂၈။ မျက်နှာဖုံးရဲ့ အောက်မှာ	၁၁၈
၂၉။ သံစဉ်လေးတွေ ညီညာပါစေ	၁၂၁
၃၀။ ကဘော်ချိုင့်ဝှမ်းဆီသို့	၁၂၄
၃၁။ လူငယ်တွေအတွက် ပဏာမခြေလှမ်းများ	၁၂၉
၃၂။ မင်းကို ကိုယ်သိဖူးပါတယ်	၁၃၃
၃၃။ မပြည့်တဲ့အိုးကို ဖြည့်လို့ရပါတယ်	၁၃၇